

Contents

- 2 日本語版
- 4 Bản tiếng Việt [ベトナム語版]
- 6 中文版 [中国語版]
- 8 Bersyon sa Pilipino [フィリピン語版]
- 10 Edisi Bahasa Indonesia [インドネシア語版]
- 12 ฉบับภาษาไทย [タイ語版]
- 14 ភាសាខ្មែរ [カンボジア語版]
- 16 မြန်မာဘာသာစကား [ミャンマー語版]
- 18 Монгол хэл дээрх хувилбар [モンゴル語版]
- 20 English Version [英語版]

こくごのもり

小学低学年の児童を対象に国語の楽しさを知ってもらおうと、イラストを多用してつくった問題で「毎日小学生新聞」に長期連載。

©毎日小学生新聞 複製、転用はできません

あびる うく 水しづき およぐ うきわ つめたい シャワー
あそぶ ひらおよぎ くるしい もぐる
こわい ふかい タオル
シャワー
もの・こと
うきき
ようす

こくごのもり

指導・元世田谷区立
小学校教諭
高橋 伸子
イラスト・奈良 恵

ことば
言葉のなかま

いろいろな言葉（ことば）を声（こゑ）に出して読み、言葉のなかま（ことば）をまとめましょう。

答えはP22にあります。

အတတ်ပညာကျွမ်းကျင်မှု အလုပ်သင်များ၏ မိတ်ဆွေ

၂၀၂၂ ခုနှစ် ဇူလိုင်လထုတ်

ရေထဲမှာ၊ တောင်ပေါ်မှာ ဘေးသင့်မှုတွေ သတိထားပါ။ ~ နွေရာသီမှာဘေးကင်းစွာ ပျော်ရွှင်နိုင်ဖို့ရာ ~

ဂျပန်တစ်ဝန်းဒေသအသီးသီးက လှပတဲ့ပင်လယ်မြစ်ချောင်း၊ တောင်တန်းတွေဆီကို နှစ်စဉ် လူအများအပြား အပျော်ခရီး သွားကြပါတယ်။ ဒါပေမဲ့ စံနစ်တကျအစီအစဉ်မဆွဲလို့ ဘေးသင့်မှုကြုံရင် အသက်ဆုံးနိုင်တာမို့ အောက်ပါအချက်တွေကို သေသေချာချာ သတိပြုကြပါ။

- ✓ **ရေထဲမှာဖြစ်ပွားတဲ့ ဘေးသင့်မှုကို တားဆီးဖို့** -----
 - အိပ်ရေးမဝ၊ နေမကောင်းရင်ရေမကူးပါနဲ့။ ဒါ့အပြင် အရက်သောက်ထားပြီးရေကူးတာ အရမ်းအန္တရာယ်များပါတယ်။ လုံးဝမလုပ်ပါနဲ့။
 - ပင်လယ်ဟာ အတိမ်အနက်အလိုက် ရေအပူချိန်ကွာဟမှုများတဲ့နေရာ၊ ရေစီးသန်တဲ့နေရာတွေရှိပါတယ်။ ဒီလို အန္တရာယ်များတဲ့ နေရာတွေမှာ “အန္တရာယ်ရှိသည်” “ရေမကစားရ” ဆိုပြီး အများအားဖြင့် သတိပေးထားတာတွေရှိတာကြောင့် ပင်လယ် ကမ်းခြေနဲ့ ကမ်းခြေရေကစားတဲ့နေရာတွေက ဆိုင်းဘုတ်တွေကို သေသေချာချာကြည့်ပြီး ရေမကစားရသတ်မှတ်ရေယာဆိုရင် လုံးဝမဝင်ပါနဲ့။
 - မြစ်ချောင်းတွေဟာ ရေစီးသန်တဲ့နေရာ၊ ရုတ်တရက် နက်သွားတဲ့နေရာတွေများတာကြောင့် သတိထားပြီး ရေကူးကြပါစို့။ နောက်ပြီး မြစ်နားမှာရှိနေချိန်မှာ မိုးလေဝသပြောင်းလဲတာနဲ့ မြစ်အနေအထားတွေကို သတိထားပါ။ အောက်မှာပါတဲ့ အပြောင်းအလဲတွေတွေ့ရင် မြစ်ရေ ရုတ်တရက်တိုးလာမယ့်လက္ခဏာ ဖြစ်ပါတယ်။ ချက်ချင်း အဲဒီနေရာကနေ ထွက်ခွာကြပါစို့။
 - မြစ်အထက်ပိုင်း (ရေစီးလာတဲ့ဘက်) ကောင်းကင်းမှာ တိမ်မဲတွေကို မြင်ရတဲ့အခါ
 - မိုးစပြိုးရွာလာတဲ့အခါ
 - မိုးကြိုးပစ်သံ ကြားရတဲ့အခါ
 - သစ်ရွက်ကြွေတွေ၊ သစ်သားတွေ၊ အမှိုက်တွေပျော်လာတဲ့အခါ
 - မိုးသည်းထန်မှုစတာတွေကြောင့် ရေကာတာထဲ ရေအများအပြားစီးဝင်တဲ့အခါနဲ့ တခြားအကြောင်းရင်းတွေကြောင့် ရေကာတာကနေ မြစ်အောက်ပိုင်းကို ရေတွေပိုပြီး ဖောက်ထုတ်တာမျိုးရှိတတ်ပါတယ်။ အချက်ပေးဥသံနဲ့ သတိပေးချက်တွေကနေ အဲဒီလို ဖောက်ထုတ်တော့မယ်ဆိုတာ အသိပေးလာတဲ့အခါ မြန်မြန်ဆန်ဆန် မြစ်ချောင်းတွေနားက အဝေးကိုရှောင်ဖို့ လုပ်ဆောင်ပါ။
 - မဝင်ရလို့တားမြစ်ထားတဲ့နေရာထဲဝင်ပြီး ငါးများတာဟာ အလွန်တရာအန္တရာယ်ကြီးပါတယ်။ နောက်ပြီး မိုးလေဝသ ဆိုးရွားတဲ့နေရာမှာ လုံးဝငါးမများပါနဲ့။ ငါးများတဲ့အချိန်၊ လှေစီးတဲ့အချိန်တွေမှာ အသက်ကယ်အင်္ကျီကို မှန်မှန်ကန်ကန် ဝတ်ဆင်ပါ။
- ✓ **တောင်ပေါ်မှာဖြစ်ပွားတဲ့ ဘေးသင့်မှုကို တားဆီးဖို့** -----
 - ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ ကျန်းမာရေးအနေအထား၊ ဒါ့အပြင် တောင်တက်တဲ့အတွေ့အကြုံ၊ မိုးလေဝသအခြေအနေတွေနဲ့ ကိုက်ညီတဲ့ တောင်မျိုးကို ရွေးချယ်ပါ။ တောင်တက်လမ်းကြောင်း၊ နေရက်၊ ပစ္စည်းကိရိယာနဲ့ စားစရာတွေကို ထည့်စဉ်းစားပြီး ဘေးကင်းတဲ့ တောင်တက်အစီအစဉ်ကို ရေးဆွဲပါ။ ခရီးမထွက်ခင်မှာ ကြိုတင်လေ့လာဖို့ဟာ အရေးကြီးပါတယ်။
 - တောင်ရဲ့ မိုးလေဝသအနေအထား ရုတ်တရက်ပြောင်းလဲတာကြောင့် လမ်းပျောက်ရတာတွေ အများအပြား ဖြစ်နေပါတယ်။ တောင်တက်မယ့်နေ့ မတိုင်ခင် ရက်အနည်းငယ်အလိုကတည်းက အဲဒီဒေသရဲ့ မိုးလေဝသကို သတိပြုလေ့လာပြီး မိုးလေဝသ ဆိုးရွားလာတဲ့အခါ တောင်တက်တာကို ဖျက်သိမ်းကြပါစို့။
 - မမျှော်လင့်ဘဲ လမ်းပျောက်တဲ့အခါ ဒေသခံရဲတပ်ဖွဲ့စတဲ့နေရာတွေဆီ ဆက်သွယ်ပြီး ကယ်တင်ပေးဖို့ အကူအညီတောင်းနိုင်အောင် လက်ကိုင်ဖုန်း၊ စမတ်ဖုန်းစတဲ့ ဆက်သွယ်ရေးကိရိယာတွေ ယူသွားကြပါစို့။ ဘက်ထရီအပိုဆောင်သွားတာလည်း ကောင်းပါတယ်။
- ★ ကိုရိုနာဗိုင်းရပ်စ်သစ်လို ကူးစက်ရောဂါကိုတားဆီးရေးအတွက် ကူးစက်မှုတားဆီးရေးဆောင်ရွက်ချက်တွေ (နာခေါင်းစည်းတပ်။ လှောင်ပိတ်၊ လူများ ၊ လူချင်းနီး နေရာ ၃မျိုးရှောင်။ လက်မှန်မှန်ဆေး။ လက်/လက်ချောင်းတွေ ပိုးသတ် စသဖြင့်) လုပ်ဆောင်ရင်း ပျော်ပါးကြပါစို့။

※ ဤအချက်များကို အစိုးရ၏ပြန်ကြားရေး အွန်လိုင်းဆောင်းပါးများကိုအခြေခံ၍ JITCO ကပြုစုသည်။ <https://www.gov-online.go.jp/useful/article/201407/3.html#section3>

JITCO ဟာ မိတ်ဆွေအပေါင်း ဂျပန်မှာသက်သောင့်သက်သာနေထိုင်ဖို့အတွက်လိုအပ်တဲ့ စည်းမျဉ်း စည်းကမ်း၊ ဓလေ့ထုံးစံစတာတွေရဲ့ အချက်အလက်တွေ၊ ဘေးအန္တရာယ်ဖြစ်ချိန်မှာ သတိထားရမှာတွေကို ရေးသားထားတဲ့ လမ်းညွှန်စာအုပ် “ဂျပန်နိုင်ငံတွင်း နေထိုင်မှုလမ်းညွှန်” ကို ရောင်းချပေးနေပါတယ်။

ဗီယက်နမ်၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ မွန်ဂို၊ အင်္ဂလိပ်၊ လာအို၊ ဆင်ဟာရာ၊ နီပေါ ဘာသာစကား ၁၂ မျိုးအတွက် ရနိုင်ပါတယ်။

JITCO သင်ထောက်ကူပစ္စည်း အွန်လိုင်းအရောင်းဆိုင်မှာ ဝယ်ယူနိုင်ပါတယ်။

<https://onlineshop.jitco.or.jp/shopdetail/000000000147/ct39/>



ミヤンマー語版

ကိုရိုနာဗိုင်းရပ်စ်သစ် ~ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း ဖြစ်ပါက ~

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုတားဆီးရေးအတွက် စီမံချက်အမျိုးမျိုးလုပ်ဆောင်ရင်း နေ့စဉ် သွားလာနေထိုင်နေကြမှာ မလွဲဘူးလို့ ထင်ပေမဲ့ သတိထားနေတဲ့ကြားက ကိုယ်ပူတာ ချောင်းဆိုးတာတွေ ဖြစ်လာတတ်ပါတယ်။ ကိုယ်ခန္ဓာက ပုံမှန်အတိုင်းမဟုတ်တဲ့အခါမှာ အလုပ်လုပ်ချိန်၊ အိမ်ပြင်ထွက်ချိန်၊ စားသောက်ချိန်တွေမှာ တခြားလူတွေနဲ့ ထိတွေ့မှုကို ရှောင်ရှားပြီး အရင်ဆုံး အလုပ်ခွင်နဲ့ ကြီးကြပ်ရေး အဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ရေးဝန်ထမ်းစသူတွေဆီ ဆက်သွယ်ကြပါစို့။ နေထိုင်တဲ့ဒေသအလိုက် တိုင်ပင်ဆွေးနွေးရေးကောင်တာ ရှိတာကြောင့် အသုံးပြုကြပါ။ ဆေးရုံကိုသွား၊ ဆရာဝန်နဲ့ပြပြီး ကူးစက်တယ်လို့ သံသယရှိတယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ရောဂါ ဆိုင်ရာ စစ်ဆေးမှုကို ခံယူပါ။

စစ်ဆေးမှုအမျိုးအစားမှာ PCR စစ်ဆေးမှုတာတွေရှိပြီး၊ စစ်ဆေးမှုအရ ရောဂါပိုးရှိတယ်လို့ အဖြေထွက်ရင် ရောဂါလက္ခဏာအလိုက် ဆေးရုံတက်တာ ဒါမှမဟုတ် ကိုယ့်အိမ်ထဲမှာပဲ အနားယူနေထိုင်တာ လုပ်ရပါမယ်။ ကိုယ်ပူတာလို့ လက္ခဏာတွေ ပေါ်လာပြီးနောက် ၇ ရက် ကနေ ၁၀ ရက်လောက် အချိန်ကာလဆိုရင် ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရသူဆီက တခြားသူတွေကို ရောဂါကူးစက်မှု လျော့နည်း သွားတယ်ဆိုတာ သိထားရပါတယ်။ ဒါကြောင့် အဲဒီလိုကာလ ကျော်လွန်သွားပြီလားဆိုတာကို စစ်ဆေးမှု အမျိုးမျိုးရဲ့ ရလဒ်တွေနဲ့ ခြုံငုံဆုံးဖြတ်ပြီး ကျော်လွန်ပြီဆိုရင်တော့ ပုံမှန်အတိုင်း နေထိုင်နိုင်ပါမယ်။ ကူးစက်မှုမပြန့်ပွားစေဖို့ အဲဒီလို အချိန်ကာလကန့်သတ်ချက်ကို မဖြစ်မနေ လိုက်နာကြပါစို့။

(ကိုးကားရန်- ဒေသန္တရတိုင်ပင်ဆွေးနွေးရေးကောင်တာစာရင်း) <https://www.moj.go.jp/isa/content/930004512.pdf>



မန်ဂါနဲ့လေ့လာကြစို့ ဂျပန်လူမျိုးတို့ရဲ့စိတ်နေသဘောထား

— ဂျပန်က နွေရာသီမှာ နေထိုင်နည်း —

<p>နွေရာသီရောက်ပြီဟေ့</p> <p>ပူရုံတင်မကဘူး</p> <p>စိုထိုင်းဆများလို့ နှာခေါင်းစည်းနဲ့နေရခက်ပါ။</p>	<p>ကိုရိုနာဗိုင်းရပ်စ်</p> <p>တောင်ပေါ်မှာစခန်းချ</p> <p>ကမ်းခြေမှာကစား</p> <p>ရေကူးကန်</p> <p>ဂျပန်ကနွေရာသီဟာလည်း ကောင်းလှပါတယ်</p>
<p>ဟင်... ဖူးလင်းပါလား</p> <p>အခန်းထဲနေပြီး အေးမြမှုကို ခံစားဖို့ ပစ္စည်းကောင်းလေး ရှိတယ်နော်</p> <p>ချလွင်၊ ချလွင်</p> <p>ချိုလွင်တဲ့ အသံလေးက... လေပြေလေးတိုက်နေသလိုပဲ</p>	<p>အများကြီးရှိတိုင်း ကောင်းတာမျိုး မဟုတ်ပါလားနော်</p> <p>ချလွင်၊ ချလွင်</p> <p>ချလွင်၊ ချလွင်</p> <p>ချလွင်၊ ချလွင်</p> <p>ချလွင်၊ ချလွင်</p> <p>ချလွင်၊ ချလွင်</p> <p>ချလွင်၊ ချလွင်</p> <p>အများကြီးဝယ်လာတာပဲ</p>

ဖူးလင်းတွေကို ပူပြင်းတဲ့နွေရာသီမှာ အေးမြမြအသံကိုနားဆင်စရာအဖြစ် ဂျပန်လူမျိုးတွေသုံးစွဲကြပါတယ်။ ဂျပန်ရဲ့နွေရာသီဟာ ပူအိုက်ရုံတင်မကဘဲ စိုထိုင်းမှုလည်းမြင့်လို့ နှာခေါင်းစည်းတပ်ပြီး အပြင်ထွက်ရမှာ မသက်သာဘူးနော်။ အပြင်မှာဆို သစ်ပင်ရိပ်အောက်မှာခိုနား၊ အိမ်ထဲမှာဆို “အေးမြမှု”ကို ခံစားနိုင်တဲ့ ဖူးလင်း-ဆည်းလည်းသံတွေကြားရအောင် စီမံထားပြီး နွေရာသီကို ကျော်လွှားကြပါစို့။

三 ママ語版



テーマは「言葉の分類」です。人や物の名前や事柄を表す「名詞」、動きや働きを表す「動詞」、他の性質やありさまを表す形容詞、他にもいろいろあります。その分類の名を「もの・こと」、「うごき」、「きもち・ようす」としてまとめると、形の上でもグループごとの性質が分かります。問題には入れなかった感動詞、「ワー」、「キヤーツ」のあの声も聞こえてきそうですね。

Chủ đề của chúng ta hôm nay là "từ loại". Để chỉ người và vật chúng ta có "danh từ", để chỉ hành động, chúng ta có "động từ", để chỉ tính chất, chúng ta có tính từ v.v. và còn nhiều loại từ khác. Khi chúng ta tập chung những từ loại đó vào từng nhóm như "đồ-vật", "chuyển động", "tình cảm, trạng thái" thì chỉ cần nhìn vào hình ảnh thứ 2, chúng ta cũng có thể đoán được tính chất của từng nhóm. Ngoài ra, dù trong câu hỏi hôm nay không đề cập đến nhưng nhìn tranh ta cũng có thể cảm nhận được những từ cảm thán tượng thanh, ví dụ như "Wa-" (Ồa!) hoặc "Kya" (Đã quá!) v.v.

主题是“词的分类”。有代表人和事物的名称和事物的“名词”，代表动作和功能的“动词”，表示其他属性和方式的形容词等等。如果将分类的名称概括为“物/事”、“动作”、“感觉/情形”，就可以从形体上了解各组的特点。我们似乎还能彷彿听到没有列入问题中的情感动词，“Wa”和“Cha”的，那种声音。

Ang tema ay "klasipikasyon ng mga salita". May mga "pangngalan" na kumakatawan sa mga pangalan at bagay ng mga tao at bagay, "mga pandiwa" na kumakatawan sa mga galaw at tungkulin, mga pang-uri na kumakatawan sa iba pang mga katangian at paraan, at iba pa. Kung pagsasamahin o ibubuod mo ang mga pangalan ng mga klasipikasyon bilang "mono/ koto", "ugoki", at "kimochi / yousu", mauunawaan mo ang mga katangian ng bawat grupo sa mga tuntunin ng hugis. Maririnig mo ang mga emosyonal na pandiwa, "Waa-" at "Kyaa-", na hindi nakalagay sa tanong.

Tema kali ini adalah "klasifikasi kata". Ada "kata benda" yang menunjukkan orang, nama benda dan hal, "kata kerja" yang menunjukkan gerakan, kata sifat yang menunjukkan sifat dan keadaan, dan sebagainya. Jika nama klasifikasi diringkas sebagai "benda/hal", "gerakan", dan "perasaan/keadaan", karakteristik masing-masing kelompok dalam bentuknya dapat dipahami. Kita seperti dapat mendengar kata seru, "Wa!" dan "Kya!", yang tidak dimasukkan ke dalam soal.

หัวข้อคือ "การจำแนกประเภทคำ" "คำนาม" ระบุชื่อเรียกหรือเรื่องของคนหรือสิ่งของ "คำกริยา" แสดงการเคลื่อนไหวหรือการกระทำ คำคุณศัพท์แสดงคุณลักษณะหรือสภาพนอกเหนือจากนั้น และก็ยังมีความอื่น ๆ อีกมากมาย หากสรุปการจำแนกคำดังกล่าวโดยตั้งชื่อกลุ่ม "สิ่งของ-เรื่อง" "การเคลื่อนไหว" "ความรู้สึก-สภาพการณ์" เราก็จะรู้ได้ถึงคุณลักษณะในแง่รูปลักษณะของของแต่ละกลุ่ม แม้ว่าในคำถามจะไม่มีคำอุทาน แต่คุณอาจจะรู้สึกเหมือนได้ยินเสียงอุทาน "ว่า" "กรี๊ด" ก็ได้

ប្រធានបទអំពី «ការចាត់ថ្នាក់នៃពាក្យ» ។ មាន «នាម» ពិពណ៌នាអំពីឈ្មោះរបស់មនុស្សនិងវត្ថុ «កិរិយាសព្ទ» ពិពណ៌នាអំពីចលនាឬដំណើរការ «គុណនាម» ពិពណ៌នាអំពីសភាពឬលក្ខណៈសម្បត្តិ និងថ្នាក់ពាក្យផ្សេងៗទៀត។ ប្រសិនបើអ្នកសង្ខេបឈ្មោះនៃចំណាត់ថ្នាក់ជា «របស់ / រឿង» «ចលនា» និង «អារម្មណ៍ / ស្ថានភាព» អ្នកក៏អាចយល់ពីលក្ខណៈសម្បត្តិនៃក្រុមនីមួយៗតាមរយៈលក្ខណៈរបស់ពាក្យ។ អ្នកអាចឮពាក្យខុសសព្ទដែលមិនមានក្នុងសំណួរនេះដូចជា «អូ» «អូយយ៉ា»។

ခေါင်းစဉ်က "စကားလုံးအမျိုးအစား" ဖြစ်ပါတယ်။ လူ၊ အရာဝတ္ထုတွေရဲ့နာမည်တွေ၊ အကြောင်းအရာတွေကိုပြတဲ့ 「名詞」(နာမ်)၊ လှုပ်ရှားမှု၊ လုပ်ဆောင်မှုကိုပြတဲ့ 「動詞」(ကြိယာ)၊ တခြားအသွင်အပြင်၊ အနေအထားကိုပြတဲ့ 「形容詞」(နာမဝိသေသန)၊ ဒါတွေအပြင် အမျိုးမျိုးရှိပါသေးတယ်။ အဲဒီအမျိုးအစားတွေကို "အရာဝတ္ထု/အကြောင်းအရာ"၊ "လှုပ်ရှားမှု"၊ "ခံစားချက်/ပုံစံ" ဆိုပြီး ခွဲကြည့်ရင် ပုံသဏ္ဍာန်အနေအထားအရလည်း အုပ်စုအလိုက်သဘောသဘာဝကို နားလည်နိုင်ပါတယ်။ မေးခွန်းထဲမှာထည့်မထားတဲ့ 感動詞 (အာမေဇိတ်) 「ワー」(ဟေး)၊ 「キヤーツ」(အောင်မယ်လေး) စတဲ့ အသံတွေတောင် ကြားလာရတော့မလို့ပါ။

Сэдэв: "言葉の分類 / Kotoba no bunrui / Угийн ангилал". Хүн, юмсын нэр болон юмс үзэгдлийг илэрхийлдэг "名詞 / mei-shi / нэр үг", хөдөлгөөн, үйл хөдлөлийг илэрхийлдэг "動詞 / doo-shi / үйл үг", бусад шинж чанар болон төлөв байдлыг илэрхийлдэг "形容詞 / keiyoo-shi / тэмдэг нэр" болон эдгээрээс гадна төрөл бүрийн үгнүүд бий. Энэ ангиллын нэрийг "もの / mono / юм, こと / koto / юмс үзэгдэл", "うごき / ugoki / хөдөлгөөн", "きもち / kimochi / сэтгэл", "ようす / yoosu / төлөв байдал" гэж нэгтгэвэл, хэлбэрийн хувьд ч групп тус бүрийн онцлогийг нь мэдэх боломжтой. Асуултанд оруулаагүй "感動詞 / kandoo-shi / сэтгэл хөдлөл илэрхийлэх үг" болох "ワー / vaa / vaa", "キヤーツ / kyaa / киаа" гэсэн дуу ч сонсогдох шиг санагдана.

The theme here is the "classification of words." There are a variety of classifications. For example, there are "nouns," which express the name of a person, object, or event, "verbs," which express a motion or action, and "adjectives," which express a property or state of something, among others. By grouping these classifications into "things and events," "movements," and "feelings and appearances," we can gain a clear grasp of the characteristics of each group also from the "shape" of the words. Interjections were not included in this exercise, but doesn't it almost feel as if you could hear the "wows" and squeals of delight?

技能実習生・研修生向日本語情報誌 発行 公益財団法人 国際人材協力機構 (JITCO) 総務部広報室 〒108-0023 東京都港区芝浦 2-11-5 五十嵐ビルディング 2022年7月1日発行 電話 03-4306-1166 (ダイヤルイン) JITCO ホームページ https://www.jitco.or.jp/ 技能実習生の友 2022年7月 夏季号